

dvbdebate.com facebook.com/dvb.debate Twitter@dvbdebate

“ဒီဗီဘီ ဒီဘီဘီ”အခြေအတင် ဆွေးနွေးပွဲ အစီအစဉ်ကို DVB Multimedia Group ကနေ အပတ်စဉ် စနေနေ့တိုင်း ရိုက်ကူးကာ ဒီဗီဘီ ရုပ်သံလိုင်းမှတစ်ဆင့် ထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။

DVB TV		DVB RADIO	
Sunday	7.15 pm	Saturday	Evenings
Monday	1.15 am / 7.15 am / 1.15 pm	Sunday	Mornings
Wednesday	8.45 pm	DVB ONLINE	
Thursday	2.45 am / 8.45 am / 2.45 pm	dvbdebate.com	24/7
Friday	8.45 pm	facebook.com/dvb.debate	
Saturday	2.45 am / 8.45 am / 2.45 pm	twitter @dvbdebate	

DVB Debate ဟာ အတွေးမြင်အယူအဆများ ဖလှယ်ကာ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ရန်၊ အပြန်အလှန်နားလည်မှုများ ဖန်တီးတည်ဆောက်ရန်၊ မြန်မာ့အနာဂတ်ပိုမိုကောင်းမွန်လာစေဖို့ လူ့အဖွဲ့အစည်းအတွင်းမှာရှိနေတဲ့ ပြဿနာများကို အဖြေရှာနိုင်စေရန်နှင့် လူတိုင်းပါဝင်နိုင်ပြီး မတူကွဲပြားမှုတွေကို လက်ခံပေးနိုင်တဲ့ အခြေအတင်ဆွေးနွေးခြင်း ယဉ်ကျေးမှုပေါ်ထွက်လာစေရန် ရည်ရွယ်ပါတယ်။ အဖွဲ့အနေဖြင့် အခြား မီဒီယာများနှင့် ဆွေးနွေးပွဲ အသင်းအဖွဲ့များကိုလည်း ယခုလို ပွင့်လင်းတဲ့ အခြေအတင်ဆွေးနွေးပွဲများမှာ ပါဝင်လာဖို့ ဖိတ်ခေါ်ပါတယ်။ အပတ်စဉ် သတင်းထုတ်ပြန်ချက်များ၊ သတင်းဓာတ်ပုံများနှင့် ကာတွန်းများကို ရုပ်သံရိုက်ကူးအပြီး မကြာခင်မှာပဲ ဒီဗီဘီ ဒီဘီဘီ၏ ဖေ့ဘုတ် စာမျက်နှာနှင့် ဝက်ဘ်ဆိုဒ်များမှာ ကြည့်ရှုနိုင်ပါတယ်။ ပြည်တွင်းရှိ အခြေအတင်ဆွေးနွေးပွဲ အစီအစဉ်များကို ဝံ့ပိုးကူညီမှုများ ပြုလုပ်နိုင်ရန်အတွက်လည်း DVB Debate မှာ ရန်ပုံငွေများရှိပါကြောင်း အသိပေးလိုပါတယ်။

DVB DEBATE



ယခုအပတ် ဆွေးနွေးပွဲအတွက် မေးခွန်းကတော့
How can we protect migrant workers?
 ဆိုတာပဲဖြစ်ပါတယ်။

- ❖ မှတ်ချက်ပြုလိုသည်များ၊ အကြံပေးလိုသည်များနှင့် မေးခွန်းများ မေးမြန်းလိုပါက ရုံးချိန်အတွင်း ၀၁ ၂၉၂၇၄၃ သို့ဆက်၍ဖြစ်စေ၊ debate@dvb.no သို့ဖြစ်စေ ဆက်သွယ်၍ အဖွဲ့ဝင်တဦးဦးထံသို့ မေးမြန်းနိုင်ပါသည်။

This week's topic is MIGRANT WORKERS

Historical context:

လွန်ခဲ့တဲ့ဆယ်စုနှစ်အနည်းငယ်အတွင်း မြန်မာလုပ်သားသန်းပေါင်းများစွာဟာ သူတို့ရဲ့မွေးရပ်ဒေသကနေ မြို့ကြီးပြကြီးတွေနဲ့ နိုင်ငံရပ်ခြားကို အလုပ်အကိုင်ရှာဖွေဖို့ သွားရောက်ခဲ့ကြပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာ စက်မှုလက်မှုဖွံ့ဖြိုးပြီး စီးပွားရေးအလျင်အမြန်တိုးတက်လာမှုနဲ့အတူ အလုပ်အကိုင်အခွင့်အလမ်းပိုများပြီး လုပ်ခလစာပိုများတဲ့ ပြည်ပနိုင်ငံတွေမှာ အလုပ်ရှာဖွေကြတဲ့ ရွှေ့ပြောင်းလုပ်သားအရေအတွက်ဟာလဲ သိသိသာသာတိုးတက်လာခဲ့ပါတယ်။ ပြည်တွင်း စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေးအခြေအနေတွေဟာ အလုံးအရင်းလိုက် ရွှေ့ပြောင်းအခြေချရခြင်းရဲ့ အကြောင်းရင်းခံတစ်ခုပါ။ အထူးသဖြင့် စစ်အာဏာရှင်အစိုးရရဲ့ ဖိနှိပ်မှုနဲ့ ဆယ်စုနှစ်ပေါင်းများစွာ ပြည်တွင်းစစ်ဒဏ်ကိုခံစားကြရတဲ့ တိုင်းရင်းသားလူမျိုးစုတွေနေထိုင်ရာဒေသတွေက အရပ်သားတွေမှာ ပိုလို့အဖြစ်များပါတယ်။ ပြီးခဲ့တဲ့နှစ်များအတွင်း သဘာဝကပ်ဘေးတွေကြောင့် လူ့အမြောက်အများ သေဆုံးခဲ့ကြရသလို ဆိုင်ကလုနီးမှန်တိုင်းတွေ၊ ငလျင်တွေ ရေကြီးရေလျှံမှုတွေဖြစ်ပြီး အသက်မွေးမှုနဲ့ နားခိုစရာတွေရှာဖွေဖို့ မလွှဲမရှောင်သာတော့ဘဲ ရွှေ့ပြောင်းကြရပါတော့တယ်။ ရွှေ့ပြောင်းလုပ်သားတွေမှာ အထူးသဖြင့် ငါးဖမ်းလုပ်ငန်း၊ ပင်လယ်စာထုတ်လုပ်မှုလုပ်ငန်း၊ ဆောက်လုပ်ရေး၊ အထည်ချုပ်နဲ့ အိမ်ဖော်လုပ်ငန်းစတဲ့ အတတ်ပညာနိမ့်ပါးတဲ့အလုပ်တွေကိုသာ လုပ်ကိုင်ကြရပါတယ်။ ရွှေ့ပြောင်းလုပ်သားအများစုဟာ နိမ့်ကျတဲ့လုပ်ငန်းခွင်အခြေအနေတွေထဲမှာ နေထိုင်လုပ်ကိုင်နေကြရပြီး ကျန်းမာရေးစောင့်ရှောက်မှု၊ ရေရရှိမှုကအစ မိလ္လာစနစ်အဆုံး လုံးဝချို့တဲ့နေတဲ့ အပယ်ခံလူ့အဖွဲ့အစည်းတွေထဲမှာသာ နေထိုင်နေကြရပါတယ်။ မှတ်ပုံတင်ထားခြင်းမရှိတဲ့ ဒါမှမဟုတ် တရားမဝင်ဝင်ရောက်လာတဲ့ လုပ်သားတွေဟာ ခေါင်းပုံဖြတ်အမြတ်ထုတ်မှု မတရားအနိုင်ကျင့်မှုတွေကို ခံစားနေကြရပါတော့တယ်။

Facts and Figures:

- ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၀မှာ - နိုင်ငံခြားတိုင်းတစ်ပါးနှင့်ဆက်ဆံသော နိုင်ငံသားတိုင်းသည် ပြည်တွင်း၌ဖြစ်စေ ပြည်ပ၌ဖြစ်စေ နိုင်ငံတော်၏ ကာကွယ်စောင့်ရှောက်မှုကို တောင်းခံခွင့်ရှိသည်လို့ ပြဌာန်းထားပါတယ်။
- မြန်မာနိုင်ငံမှာ အလုပ်သမားတွေကို ပြည်ပကို ပို့ခွင့်ပြုထားတဲ့ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ (၂၀၂)ခု ရှိပါတယ်။ အဲဒီထဲကမှ အေဂျင်စီ(၁၂)ခုက သက်ကြီးရွယ်အိုစောင့်ရှောက်ရေး၊ ကလေးထိန်း၊ သန့်ရှင်းရေးနဲ့ ထမင်းချက်အလုပ်တွေ လုပ်မယ့် အိမ်ဖော်လုပ်သားတွေကို အဓိကထားပြီး ပို့တာပါ။
- စင်္ကာပူမှာဆိုရင် မြန်မာအိမ်ဖော်လုပ်သား ၃ သောင်းခွဲ ရှိပါတယ်။
- အခုဆိုရင် အိမ်နီးချင်းထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား (၄)သန်းနီးပါးရှိနေပါပြီ။ အဲဒီထဲကမှ လုပ်သား(၁)သန်းခန့်ဟာ တရားမဝင် ဝင်ရောက် လုပ်ကိုင်နေကြသူတွေဖြစ်ပြီး ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း နောက်ယှက်ခြင်း စတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းအခြေချမှုကြီးကြပ်ရေးအဖွဲ့ IOMကဆိုပါတယ်။

-ထိုင်းအာဏာသိမ်းအစိုးရအနေနဲ့ နိုင်ငံတွင်းက တရားမဝင်လုပ်သားတွေရဲ့အရေးနဲ့ပတ်သက်လို့ ကိုင်တွယ်သွားမယ့် ပေါ်လစီအသစ်ထွက်မလာခင် ၂၀၁၄ ခုနှစ် ဇွန်လ(၃)ရက်ကနေ (၉)ရက်နေ့အတွင်း ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀၀ ခန့် ရှာဖွေဖမ်းဆီးခံခဲ့ရပါတယ်။

Points of view:

"နိုင်ငံအတော်များများမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ ခွဲခြားဆက်ဆံမှု၊ လုပ်ခလစာနည်းပါးမှု၊ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုနဲ့ လူ့ကုန်ကူးမှုတွေကိုရင်ဆိုင်နေရပါတယ်။ တစ်ခါတစ်ရံမှာ ကူညီပေးသူလုံးဝမရှိတဲ့ အဖြစ်မျိုးတွေလဲ ကြုံနေရပါတယ်။" လို့ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကပြောပါတယ်။

"ကျွန်တော်က ကြောက်ကလဲကြောက် ဖွင့်လဲမပြောရဲဘူး။အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ဆက်ဆံတဲ့အတွေ့ အကြုံမှမရှိခဲ့တာကိုး။"လို့ ထိုင်းနိုင်ငံစက်ရုံမှ မြန်မာလုပ်သားတစ်ဦးကဆိုပါတယ်။

“အစိုးရကနေ ထိုင်းနိုင်ငံမှာရှိတဲ့ အလုပ်သမားတွေအရေးကို ဆောက်ရွက်ပေးဖို့အတွက် တရားဝင်ခန့်ထားပေးတဲ့ ပုဂ္ဂိုလ်တွေက အများကြီးပဲ။ အဲဒီပုဂ္ဂိုလ်တွေ ကိုယ်တိုင်ကလည်း ထိထိရောက်ရောက်၊ ထဲထဲဝင်ဝင် ဆောင်ရွက်ပေးတာမျိုး ကျနော်မတွေ့ဖူးသေးဘူး” ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN)ဥက္ကဋ္ဌ ဦးအောင်ကျော်

“အဓိက ပြဿနာက ၂ နိုင်ငံအစိုးရကြားမှာ တာဝန်ယူမှု၊ တာဝန်ခံမှု အရမ်းအားနည်းတယ်လို့ ကျနော် တို့ခံစားရတယ်။အဲဒါကြောင့် နေ့စဉ်နဲ့အမျှ အလုပ်သမားအခွင့်အရေးတွေ ဆုံးရှုံးနေရတယ်။ ၂ နိုင်ငံအစိုးရအနေနဲ့ သေချာညှိနှိုင်းဆွေးနွေးပြီးတော့အလုပ်သမားအများစုရှိတဲ့ ပြည်နယ်တွေမှာအလုပ်သမားရေးရာ တာဝန်ခံ အရာရှိတွေ ဒီထက်ပိုပြီးတိုးချဲ့ ခန့်ထားပေးမယ်ဆိုရင် အလုပ်သမား ပြဿနာတွေ အများကြီးဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်တယ်” ထိုင်းတောင်ပိုင်းရနောင်းကရွှေ့ပြောင်းအလုပ်သမားကိုဟိန်းထက်

Information Links:

- www.ilo.org
- www.mol.gov.mm
- www.mapfoundationcm.org
- www.mwrn.org
- www.iom.int
- www.ghre.org
- www.migrationpolicy.org
- www.umfcci.net
- www.dvb.no